

ကိုယ်တော်သာ မျှော်လင့်အားထားရာ

(သုတ္တံ ၁၄:၂၆)

C F G C G

ရှင် ယေ ဟော ဝါ မျှော် လင့် ချက် ပေး ထား၊ မှတ်
 အို ယေ ဟော ဝါ နှ လုံး သွင်း စေ ပါ။ မ

Am F Gsus4 G C F

နိုး စွာ ဆုပ် ကိုင် ထား၊ စိတ် လှုပ် ရှား စေ သော မျှော်
 မေ အောင် မ စ ပါ။ နှစ် သိမ့် မှု လို အပ် ချိန်

G Am F Dm Gsus4 G

လင့် ချက် တ လော က လုံး ကြား သင့်။ သို့ သော်
 ကူ မ အခက် အခဲ တွေ ကြို ခိုက် မှာ ဒီ လို

C F G C Am F

ငြား စိုး ရှုံ စိတ် ရှိ နေ လို့ ကြောက် ရှုံ စိတ် ဖြစ် ပွား နေ
 အတွေး တာ သိပ် အား ရှိ စေ တာ တစ် ဖန် ပြန် ခွန် အား ပြည့်

Gsus4 G C F G Am

တာ တောက် ဝ သော မျှော် လင့် ချက် တွေ လည်း ချက်
 လာ နာ မ တော် အကြောင်း ပြော ပြ နိုင် ဖို့ အ

F Dm E7sus4 E7 ထပ်ကျောမိုး Am C

ချင်း မှေး မိုး သွား တာ။ ကိုယ် တော် သာ မျှော် လင့် ရာ၊ ခွန် အား၊
 စွမ်း သ တို့ ပြည့် လာ။

F Dm Am

အား ထား ရာ။ လို အပ် ရာ မှန် သ မျှ ပြည့်

ကိုယ်တော်သာ မျှော်လင့်အားထားရာ

B \flat F Gsus4 Am C F Dm

ပေး သွန် သင် ချိန်၊ ဟော ပြော ချိန် စိတ် ချ လက် ချ ရှိ ဘု

C F Em C

ရာ ကို သာ အား ကိုး လို့ ပါ။